

လျှောက်လှမ်း

GO FORWARD

ပုဂံတည်ချာထံသစ္စာရှာဖွေအတတ်ပရာ

ယွှမ်းတင်စီမံရေးကော်မတီ
ထိပ်ယာဘဏ်မဏ္ဍိုင်လုပ်ငန်း
စံတင်ပုဂံအိမ်စုလေးစံ
ဒ်သီးကလဲတော်ဆူညါ
တကုန်. ၂၆.၁၄.၁၅.

လိမ္မာ ၂၀၂၀



- စိန်ဆုန်နံ့ - လိမ္မာ(၁၀)သိ
- စုသန်စုသန်ဆုန်နံ့ - လိမ္မာ(၁၅)သိ
- စိန်ဆုန်ဆုန်နံ့ - လိမ္မာ (၃၅)သိ

ပုဂံကညီဘွားထံခဝုရှာန် ၂၀၂၀ နှင့် တက်တော်ထူ
လာထီဉ်ပွဲထီဉ်လာ တက်တံးနွံဂွံးယံင် ဒီးမလောပွဲမုဒါ
 ၅မံၤ ၁၄:၂, ယံၤဟန် ၁၅:၁၆, ယံၤရှူ ၁၆:၁-၃, မးသဲ ၂၈:၁၈-၂၀

အဲဒဲးထီဉ်တက်ကွဲး

ပကညီကလုာ်အဂီၢ် ပုၤလုာ်ဒိဉ်ပွဲဒိဉ်လာအမ့ၢ် ဖုသဉ်ဖျဉ်အမ့ၢ်နံၤ တုၤဒိဉ်ဆာက့ၤပုၤ ဖဲလိမုၤအပူၤန့ၢ်လီၤ. ပုၤကညီဘွားထံခဝုရှာန်အဖိလံၤတဖဉ် မလောကပီၤ ဖုသဉ်ဖျဉ် ဒီဖျိမၤသကိးခရံၢ်အတၢ်သးခုကစီဉ် န့ၢ်လီၤ. ဆာဂုၤဘဉ် ပုၤဖးလဲၤဆူညါမဲးကစံဖိကိးဂၤ လာဖုအတၢ်သးဆူဉ်လာတၢ်သးခုကစီဉ်အတၢ်မၤပူၤအသိး ပသးအသဟီဉ်ကဆူဉ် လာပံၤယွၤအဂီၢ်ထီဘိတက့ၢ်.

လိမုၤအလါအံၤ မ့ၢ်စ့ၢ်ကိးမိၢ်အမ့ၢ်နံၤ, ဟိမုၢ်အမ့ၢ်နံၤအိဉ်အလါဒီး ဖဲလိမုၤ (၁၀)သီန့ၢ် ဖိတဖဉ် ဆာဂုၤဆာဝါအမိၢ်လီၤ. တၢ်ဆာဂုၤအံၤကမ့ၢ်တၢ်ဟဲလီၤလၢသးပူၤနီၢ်နီၢ် ဒီဖျိမိၢ်အတၢ်အဲဒဲးအထံမူကျိအယံၤန့ၢ်လီၤ.



ဟိမုၢ်လုာ်ဒိဉ်ပွဲဒိဉ် လာဖိလံၤအဂီၢ်ဒ်အမ့ၢ် ဖဲဖဲနီၢ်လိၤအံၤ ဒီး မိၢ်နီၢ်အူၤနံၤက့ၤအသိး, မုၢ်မဆါတနံၤအံၤ မိၢ်ကိးဂၤ ကမ့ၢ်တၢ်ဒ်န့ၢ် အသိးတက့ၢ်. မိၢ်ဟိမုၢ်ကိးဂၤ ကမ့ၢ်ပုၤအပူၤဒိဉ်န့ၢ် တၢ်မ့ၢ် ဒီး အတၢ်အါထီဉ်တလီၤစ့ၢ် လာယွၤအပူၤ ထီဘိတက့ၢ်. “ဟိမုၢ်လာ အပျံၤယွၤန့ၢ်တၢ်ကစံးထီဉ်ပတြၢၤအီၤလီၤ.”

ကတိၤဒီ ၃၁:၃၀-၃၁, “တၢ်အယံၤအလၢန့ၢ် လီၤန့ၢ်တၢ်, ဒီးတၢ်အက့ၢ်ဂုၤအဂီၢ်ဂုၤ မ့ၢ်တၢ်ကလိကလီၤလီၤ. မ့ၢ်ဟိမုၢ်လာ အပျံၤယွၤန့ၢ် တၢ်ကစံးထီဉ်ပတြၢၤအီၤလီၤ.”

နန်ရွှင်အတတ်ကျွေး



ဟီၵ်ခိၵ်ဒီဘၣ်မ့ၢ်ဘၣ်အိၣ်ဒီးတၢ်ပျံတၢ်ဖး တၢ်ဘၣ်ယိၣ်ဘၣ်ဘီဒီးတၢ်ကိတၢ်ခဲအါမံၤခီဖျိ (Convid 19) တၢ်ဆူးတၢ်ဆါ အယိဘၣ်ဆၣ်, ပစံးဘျူးယွၤဒိၣ်မးလၢ အဆုၢ်ခီဖျိပုၤ တုၤလၢ ၂၀၂၀လိမုၤအပူၤ ပဲၤဒီးတၢ်ဆိၣ်ဂ့ၤဆိၣ်ဝါ လၢအိၣ်အအါအယိန့ၣ်လီၤ. ထံကီၢ်ပဒိၣ်ပပုၤ အိၣ်ဒီးတၢ်န့ၣ်ကျဲလၢ စးထီၣ်၂၀၂၀ နံၣ်, လိမၢ်ရး ၂၆ သီတုၤ လိမုၤအလၢကအတီၢ်ပုၤ တၢ်ရဲၣ်တၢ်ကျဲၤ လၢကအိၣ်ဒီး ပုၤအါအါဂီၢ်ဂီၢ် တၢ်ဟံၣ်ဖိၣ်သး သ့ၣ်တဖၣ် တၢ်ပျဲတအိၣ် လၢတၢ်ကမၤအီၤဘၣ်, ကဘၣ်ဟံၣ်ပတုၢ်မ့တမ့ၢ် ကဘၣ်တၢ်သးကွီၢ်အီၤန့ၣ်လီၤ.

ပသ့ၣ်ညါလၢ လိမၢ်ရးဒီးလိအံၤဖြ့ၣ်ပူၤ ကီၢ်ဒီးတၢ်အိၣ်ဖိၣ်တဖၣ် အိၣ်ဒီးတၢ်ရဲၣ်တၢ်ကျဲၤအါမး ဘၣ်ဆၣ် ပထံၣ်ဘၣ်လၢ အိၣ်ဒီးတၢ်ဟံၣ်သး ဒီးကျဲးစးမၤဘၣ်လီၢ်ဘၣ်စးက့ၤ တၢ်ရဲၣ်တၢ်ကျဲၤ လၢအိၣ်ဟံၣ်စၢၤဒီး အဝဲသ့ၣ်ဒိအကြးဝဲဒီးဂ့ၤဝဲအသိးန့ၣ်လီၤ. တၢ်အံၤတမ့ၢ်တၢ်လၢ ပတၢ်န့ၣ်တအိၣ်အယိဘၣ်, မ့ၢ်ဒၣ်ပတၢ်ဟံၣ်ဖျါထီၣ် ပတၢ်မ့ၢ်ထံဖိကီၢ်ဖိလၢအဂ့ၤ လၢသ့အိၣ်ဒီးတၢ်ဒိကန့ၣ်အသိးန့ၣ်လီၤ. ပမီၢ်ဟံၣ်ဖဲဖုအတၢ်ကတိၤလၢအစံးဝဲ "တၢ်ပလီၢ်ဂ့ၤန့ၣ်တၢ်အူ" အသိးအလီၢ်အိၣ်လၢ ပကဘၣ်ပလီၢ်ပဒီ ကတိၢ်ကတီၤ ဒီသအပသးစ့ၢ်ကီးန့ၣ်လီၤ.

ဖဲဆၢကတီၢ်အံၤတၢ်ကတိၤ လၢဘၣ်တၢ်ဟ့ၣ်ကူၣ်စူးကါအီၤအါကတၢ်မ့ၢ် အိၣ်လၢဟံၣ် "Stay at Home" န့ၣ်လီၤ. တၢ်ဆါလၢအကမၤကိၢ်မၤခဲပုၤအံၤ အိၣ်လၢမတၤအလီၤလဲၣ်န့ၣ် ပထံၣ်သ့ၣ်ညါတသ့ဘၣ်အယိ သုတဘၣ်ကူ ဘၣ်ကဲရလီၤအသးတဂ့ၤအဂီၢ် ကျဲအဂ့ၤကတၢ်န့ၣ် ပကဘၣ်အိၣ်ထုးဖးယံၤလီၢ်သး ဒီးပုၤအါဂၤ, အိၣ်ဆိးသကိး လၢပဟံၣ်ကဒုဒုဝဲအဖီလၢန့ၣ်လီၤ. မ့ၢ်လၢတၢ်ဆူးတၢ်ဆါအံၤ ဘၣ်ကူဘၣ်ကဲညီရလီၤအသးချ့ဒီး လီၤဘၣ်ယိၣ်ဝဲအယိန့ၣ်လီၤ.

ဒီပုၤတၢ်သ့ၣ်ဒၢ, တနံၤအံၤပပျံတၢ်ဆူးတၢ်ဆါ လၢကမၤဟးဂီၢ်ပနီၢ်ဒိအသိး အလီၢ်အိၣ်စ့ၢ်ကီး ဒိၣ်ဝဲတက့ၢ်လၢ ပကဘၣ်ပျံၤ တၢ်ဆူးတၢ်ဆါ လၢကမၤဟးဂီၢ်ပနီၢ်သးတၢ်ဒိၣ်တုၢ်ခိၣ်ပုၤအဂီၢ်စ့ၢ်ကီးန့ၣ်လီၤ. တနံၤအံၤ တၢ်လၢကမၤဆံးလီၤစ့ၢ်လီၤပတၢ်စ့ၢ်တၢ်န့ၣ်, တၢ်လၢကမၤကဒိကဒိပတၢ်ဆိကမိၣ် ဒီးတၢ်လၢ ကမၤယံၤပုၤဒီး ကစၢ်ယွၤန့ၣ် အိၣ်ဝဲအါမးန့ၣ်လီၤ. ပထံၣ်ဘၣ်လၢပဖိပလံၤသ့ၣ်တဖၣ် ဟးယံၤဒီးပတၢ်အိၣ်ဖိၣ်, လဲၤထီၣ်က့ၤလီၤ ရုၤလီၢ်ဘၣ်ထွဲဒီး တၢ်ကလုာ်လုာ်အယိ ဒုးအိၣ်ထီၣ်တၢ်ဆူးတၢ်ဆါလၢ ကမၤဘၣ်ဒိပနီၢ်သး အတၢ်ဒိၣ် တုၢ်ခိၣ်ပုၤဒီး တၢ်အိၣ်ဖိၣ် အတၢ်ဒိၣ်ထီၣ်ထီၣ်န့ၣ်လီၤ. ဒ်သိးတၢ်ဆူးတၢ်ဆါလၢ ကမၤဘၣ်ဒိပနီၢ်သးအတၢ်ဒိၣ်တုၢ်ခိၣ်ပုၤတဖၣ် သုတဘၣ်ကူ ဘၣ်ကဲတဂ့ၤအဂီၢ် အလီၢ်အိၣ်လၢပကဘၣ် ဟံးနီၤဖး, ပလီၢ်ပဒီဒီး အိၣ်ဆိးသကိးလၢ "ပမီၢ်တၢ်အိၣ်ဖိၣ်" အကဒုဖီလၢန့ၣ်တက့ၢ်.

လိမုၤအပူၤအံၤအိၣ်ဒီးပုၤကညီဘျာထံခဝုဂၢၣ်မုၢ်နံၤလီၤဆီ လုာ်ဒိၣ်ပုၤဒိၣ် ဒိအမ့ၢ် မီၢ်မုၢ်နံၤ, ဖုသ့ၣ်ပျုၣ်မုၢ်နံၤ ဒီး ဝီၢ်မုၢ်မုၢ်နံၤ တဖၣ်လၢပကဘၣ်မၤ တၢ်သ့ၣ်နီၣ်ထီၣ်ဒီး တၢ်မၤလၢကပီၤန့ၣ်လီၤ. ဆၢဂ့ၤဆၢဝါဘၣ်မီၢ်ကိးဂၤ ကပုၤဒီးတၢ်သ့ၣ်သးခု, တၢ်သ့ၣ်ဖဲသးညီ ဒီးကဲထီၣ်တၢ်ဆိၣ်ဂ့ၤအကျဲစၢၤ လၢဟံၣ်ဖိၣ်ဖိအဂီၢ်ထီၣ်ဘိ, ဒိန့ၣ်အသိး ဖုသ့ၣ်ပျုၣ် အတၢ်အဲၣ် တၢ်သးခုကစီၣ်အသးခဲစးအံၤ ကလီၤဘၣ်ဆူ ခဝုဂၢၣ်ဖိလံၤ ကိးဂၤအလီၤတက့ၢ်.

ယွၤဒုးမု
နန်ရွှင်
ပုၤကညီဘျာထံခဝုဂၢၣ်



နံနက်(၅၀)ယူဘလံးဒီး တၢ်ဟံထီၣ်တၢ်အိၣ်ဖိၣ်သရၣ်

ယူဘလံးတၢ်စံးဘျးတၢ်ဘါ

ပါတနီၣ် ကညီဘျာထံခရၢ်ဖိတၢ်အိၣ်ဖိၣ် တဖုအံၤ ကဲထီၣ် တၢ်အိၣ်ဖိၣ် ဖဲ(၁၉၇၀)နံၣ်ဒီးခဲအံၤ (၂၀၂၀)နံၣ် ပုၤထီၣ်အနံၣ်(၅၀) လံအယံ ပအိၣ်ဒီးတၢ်စံးဘျးဖိၣ်က့ၤယွၤလၢ အဆုၤတၢ်လံပုၤ အနံၣ်(၅၀)အ တၢ်လဲၤကျဲၣ်န့ၣ်လီၤ.

ဖဲ(၁၉၀၁.၂၀၂၀)နံၣ်, ဂီၤ(၇၅၂၀) တုၤ (၉၅၀၀) န့ၣ်ရံၣ် အဆၢကတီၢ် ပအိၣ်ဒီးတၢ်စံးဘျးဖိၣ်တၢ်ဘါ ဖဲပါတနီၣ်ညီဘျာထံ ခရၢ်တၢ်အိၣ်ဖိၣ်န့ၣ်လီၤ. တၢ်ဘါ တဘျီအံၤ ပုၤဟၤလီၢ်ဆုၣ်နီၤမ့ၢ်ဝဲ သရၣ်ဒိၣ်သ့စ့ၣ်တီ (ပါတနီၣ်ဝဲတၢ်အိၣ်ဖိၣ်သရၣ်)န့ၣ်လီၤ. နံၣ် (၅၀) ယူဘလံး ပုၤဟ့ၣ်တၢ်ကစီၣ်မ့ၢ်ဝဲ သရၣ်ဒိၣ်ထီၣ်သါ (ကီၢ်တကူၣ်န့ၣ်ရွဲၣ်), ပုၤလၢသဆၣ်ထီၣ်ဟ့ၣ်ဂံၢ်ဟ့ၣ်ဘါတၢ်အိၣ်ဖိၣ်န့ၣ်မ့ၢ်ဝဲ သရၣ်ဒိၣ်ပုၤချ (သရၣ်သမိက ရၢခိၣ်, ကီၢ်တကူၣ်) ဒီးပုၤဘါထုကဖၣ်လၢ တၢ်အိၣ်ဖိၣ် အဂီၢ် မ့ၢ်ဝဲသရၣ်ဒိၣ်မိလးထီ (ပါတနီၣ်ဝဲတၢ်ရဲလီၢ်မ့ၢ်လီၢ် ကရၢခိၣ်စၢၤ)န့ၣ်လီၤ.

တဘျီယံ လဲၤဆုၣ်တၢ်ရဲၣ်တၢ်ကျဲၤ ခံပတီၢ်တပ တီၢ်လၢအမ့ၢ် တၢ်အိၣ်ဖိၣ်မူးယူဘလံးလၢဂံၢ်ထုၣ်တၢ်ရဲၣ်တၢ်ကျဲၤန့ၣ်လီၤ.

တၢ်ရဲၣ်တၢ်ကျဲၤတဘျီအံၤ ပုၤဘၣ်မူဘၣ်ဒါတဖၣ် မ့ၢ်ဒိလံအံၤ အသိး န့ၣ်လီၤ.

- ▶ ပုၤဟၤလီၢ်ဆုၣ်နီၤ - သရၣ်စီၤလုမ့ (န့ၣ်ရွဲၣ်စၢၤ, ကီၢ်တကူၣ်)
- ▶ ပုၤတံၢ်ဖဲပျံၤ, အိးထီၣ်လၢဂံၢ်ထုၣ်တဖၣ်
 - (၁) သရၣ်ဒိၣ်သ့စ့ၣ်တီ(တၢ်အိၣ်ဖိၣ်သရၣ်, ပါတနီၣ်ဝဲ)
 - (၂) စီၤလွၢ်စုၤလုၢ်ဝဲ (တၢ်အိၣ်ဖိၣ်ပုၤအခၢၣ်စး)
 - (၃) သရၣ်စီၤဒဲနယၢၣ်ခွဲး(တၢ်အိၣ်ဖိၣ်သံၣ်ထီ)
- ▶ ပုၤကတီၢ်ဖျါထီၣ်လၢဂံၢ်ထုၣ်အဂ့ၢ် - သရၣ်မုၢ်ဒီးက ထၢၣ်မၢ်ရံထံသ့ (ပုၤဟ့ၣ်ကူၣ်တၢ်, ကီၢ်တကူၣ်)

- ▶ ပုၤဘါထုကဖၣ်အလၢအပုၤ - သရၣ်ဒိၣ်ဆၣ်ထုကူၣ် (ကီၢ်ခိၣ်စၢၤ, ကီၢ်တကူၣ်)
- ▶ ပုၤဆိၣ်ဂုၤပျံၤတၢ် - သရၣ်ဒိၣ်စီၤအဲၣ်ဒ့ (တၢ်သးခု ကစီၣ်ပုၤန့ၣ်တၢ်, ကီၢ်တကူၣ်)

(ဂီၤ ၁၁၅၂၀ တုၤ ဟါ ၂၅၀၀) န့ၣ်ရံၣ်အဆၢကတီၢ် တၢ် ဟံထီၣ်သရၣ်(၃)ဂၤန့ၣ်လီၤ. (၁)သရၣ်မဲးတီစၣ် (ခဲအံၤကမၤသကိး တၢ်ဒီးဟံ တၢ်အိၣ်ဖိၣ် သရၣ်, လၢခံကဟံးထီၣ်ဖိၣ်ထီၣ်က့ၤ တၢ်အိၣ်ဖိၣ် တၢ်ဖဲတၢ်မၤ လၢဟံတၢ်အိၣ်ဖိၣ်သရၣ်အလီၢ်)(၂)သရၣ်မုၢ်နီၤတီစၣ် (ကမၤတၢ်လၢ တၢ်အိၣ်ဖိၣ်ပုၤ တၢ်ဖဲတၢ်မၤတဖၣ်, အိၣ်ဘျးနံၤ ဖိသၣ် တၢ်မၤလီ, ကမၤသကိးတၢ် ဒိတၢ်အိၣ်ဖိၣ်မိၢ်သ့ၣ်တဖၣ်အသိး) ၃.သရၣ်မုၢ်အါအဲၣ်တီစၣ် (ကမၤတၢ်လၢတၢ်အိၣ်ဖိၣ် ပုၤစိၣ်တၢ်သးခု ကစီၣ်တၢ်မၤတကၤအသိး) တဖၣ် န့ၣ်လီၤ.

တၢ်ဟံထီၣ်သရၣ် တၢ်ရဲၣ်တၢ်ကျဲၤတၢ်ဘါတဘျီအံၤ စးထီၣ်ဖဲဂီၤ(၁၁၅၂၀)န့ၣ်ရံၣ် ဒီးတၢ်ရဲၣ်တၢ်ကျဲၤအံၤ ပုၤဟၤလီၢ်ဆုၣ်နီၤ မ့ၢ်ဝဲ သရၣ်ဒိၣ်စီၤသ့စ့ၣ်တီ(တၢ် အိၣ်ဖိၣ်သရၣ်, ပါတနီၣ်ဝဲ)န့ၣ်လီၤ. တၢ်ဟံထီၣ်သရၣ် တၢ်ရဲၣ်တၢ်ကျဲၤ ပုၤဟ့ၣ်တၢ်ကစီၣ်မ့ၢ်ဝဲ သရၣ်မုၢ် ဒီးကထၢၣ်မၢ်ရံထံသ့ (ပုၤဟ့ၣ်ကူၣ်တၢ်, ကီၢ်တကူၣ်), ပုၤလၢကတီၢ် ဟ့ၣ်ဂံၢ်ဟ့ၣ်ဘါ သရၣ်အသိ, တီၣ်ထီၣ်စု ဒီးဘါထုကဖၣ်တၢ်မ့ၢ်ဝဲ သရၣ်ဒိၣ်ဆၣ်ထုကူၣ်(ကီၢ်ခိၣ် စၢၤ, ကီၢ်တကူၣ်), ပုၤလၢထုၢ်လီၢ်ကတီၢ် ဟံးစုကွၢ်မံၤ သရၣ်အသိတဖၣ်မ့ၢ်ဝဲ သရၣ်ဒိၣ်အိၣ်ရၢၣ်(သရၣ်သမိကရၢ န့ၣ်ရွဲၣ်, ကီၢ်တကူၣ်), တၢ်ထုကဖၣ်လီၤဆီလၢ သရၣ်အသိတဖၣ်အဂီၢ် မ့ၢ်ဝဲ သရၣ်ဖိၣ်ညီ(တၢ်အိၣ်ဖိၣ်သရၣ်, ငဖဲၣ်အ့), တၢ်ထုကဖၣ် အလၢ အပုၤမ့ၢ်ဝဲ သရၣ်ဒိၣ်သဲးန့ၣ် (တၢ်အိၣ်ဖိၣ်သရၣ်, လီၣ်ကါ, ကရဲၣ်ဒိ) ဒီး ပုၤလၢဆိၣ်ဂုၤပျံၤက့ၤတၢ် မ့ၢ်ဝဲသရၣ်ဒိၣ်ထီၣ်သါ (ကီၢ်န့ၣ်ရွဲၣ်, ကီၢ်တကူၣ်)န့ၣ်လီၤ.



တက်ကတီၤစံးဘျူး

အဆိစံးဘျူးဘဉ်ယွၤလၢအိၣ်ဒီးပုၤ လၢပတၢ် စံးဘျူးစံးဖိၣ် တၢ်ရဲၣ်တၢ်ကျဲၤတဘျီအံၤတံၤဘဉ်ဂ့ၤဂ့ၤဘဉ်ဘဉ်အယိၣ်န့ၣ်လီၤ. ပ စံးဘျူးဘဉ် သရၣ်သမါကိးဂၤဒဲး လၢအဟဲမၤလၢကပီၤ, ဟ့ၣ်ဂံၢ် ဟ့ၣ်ဘါပုၤလၢ တၢ်ဘါတၢ်ရဲၣ်တၢ်ကျဲၤအံၤအပူၤလၢအမ့ၢ် သရၣ်ဒိၣ် ဆဉ်ထူက့ၢ်, သရၣ်မုၢ်ဒီးကထၢၣ်မၢ်ရံထၣ်သ့, သရၣ်ဒိၣ်ထီၤသါ,

သရၣ်လုမ့, သရၣ်ဒိၣ်အိၣ်ဒီးအမၤ, သရၣ်ဒိၣ်ပုၤချ့, သရၣ် စီၤမၤပုၤက့ၢ်, သရၣ်စီၤကံၤဒိၣ်, သရၣ်မုၢ်ဖီဝါ, သးပုၤဟါရိၣ်ဒီး အမၤသရၣ်မုၢ်ကိကိ, သရၣ်မုၢ်မူရၣ်ထီ, သရၣ်မုၢ်အိၣ်ရိရၣ်ထီသါ, သရၣ်စီၤဒၤပံးစံးဆဲးဒီးအမၤ, သရၣ်မုၢ်အဲဘလုထီသါ, သရၣ်ဖိညီ, သရၣ်ဒိၣ်သဲးန့ၣ်, သရၣ်စီၤနိနိဒီး အသကိး, သရၣ်စီၤထူလွဲဒီးအမၤ သရၣ်ကိၣ်အိၣ်, သးပုၤရိဘၢးန့ၢ်ဝဲ အခၢၣ်စး အဖိမုၢ်သရၣ်မုၢ် နံၣ်လၣ်ဝဲ န့ၣ်ဖိထၢဖိ, ပါတနီၣ်တၢ်ရဲၣ်လီၤမုၢ်လီၤကစီၤသရၣ်ဒိၣ် တဖၣ်ဒီးသရၣ်တဖၣ်, စၢ်က့းတၢ်အိၣ်ဖိၣ်, ထိးပးကတိးစ့းတၢ်အိၣ်ဖိၣ်, စံးကါတၢ်အိၣ်ဖိၣ်, ပုၤသးသးဝံၣ်တၢ်ဖိတဖၣ်, ပါတနီၣ် တၢ်အိၣ်ဖိၣ်ဖိ ကိးဂၤဒဲးဒီး ပုၤလၢဟဲမၤယံမၤလၢမူးတဘျီအံၤ ကိးဂၤဒဲးလၢသးဒီဖျၢၣ် စံးဘျူးဘဉ်သုဒိၣ်ဒိၣ် အါအါ န့ၣ်လီၤ.

မိယွၤတၢ်ဆိၣ်ဂ့ၤ, ဘျူးထူးဖိၣ်တီၤအါ ကလီၤဘဉ်လၢ သုလီၤထီဘိတက့ၢ်.

သရၣ်ဒိၣ်သ့စၢ်ထီ (ပါတနီၣ်တၢ်)

တၢ်စံးဘျူးဆၢဂ့ၤ




ဖံဖံ နီၣ်ရဲၣ်ချ့ ချူးန့ၢ် နံၤအိၣ်ဖျဲၣ်ဆၢက့ၤ (၆၆) ဝိတဝီ ဖဲ (၂.၅.၂၀၂၀)နံၤ ဒီး လံၤမုၢ်ဖိ နီၣ်ကဲန့ၢ် ချူးန့ၢ် နံၤအိၣ်ဖျဲၣ် ဆၢက့ၤ (၃) ဝိတဝီ ဖဲ (၈.၅.၂၀၂၀)နံၤ အယိ, စံးဘျူးယွၤ ဒီး ဟ့ၣ်မၤဘျဉ် လဲၤဆူညါမဲးကစံ ဝံကလးဘးတီတီ န့ၣ်လီၤ.

စံးဘျူးဘဉ် ဖံဖံဒီးလံၤမုၢ်ဖိ ကပုၤဒီးတၢ်သးခု လၢနံၤအိၣ်ဖျဲၣ် ဆၢက့ၤအသီတဝီအံၤ ဒီးဆူညါကချူးန့ၢ်ဘဉ် ယွၤအတၢ်ဆိၣ်ဂ့ၤအါ, သးသမူ တၢ်လဲၤဒီဖျိပုၤ ကလၢပုၤလၢနီၣ်ဒိ ဒီးသး ထီဘိတက့ၢ်န့ၣ်မ့ၢ် ပတၢ်ထုကဖၣ်န့ၣ်လီၤ.

ပါပါ Mark Thar ဒီး မိမိ Christina Thar အဖိခွဲဖိထဲတက့ၤလၢအမ့ၢ် စီၤယွၤဟ့ၣ်သါ ချူးန့ၢ်နံၤအိၣ်ဖျဲၣ်ဆၢက့ၤ လွံၢ်ဝိတဝီ ဖဲ(၄.၄.၂၀၂၀)နံၤ အယိ လၢတၢ်စံးဘျူးယွၤ ဟ့ၣ်မၤဘျဉ် လဲၤဆူညါမဲးကစံ တကလီၢ်ခံကလးယိးကထီလွံၢ်ကယၢးဘးတီတီ န့ၣ်လီၤ.

စံးဘျူးဘဉ်မိမိပါပါ လၢဟ့ၣ်မၤဘျဉ်တၢ်ဒိၣ်မးလီၤ. မိယွၤဆိၣ်ဂ့ၤ မိမိပါပါ, မိယွၤစိာ်ဆုၤဒီဖျိခွဲ အတၢ်ဒိၣ်ထီၣ်အကျဲ ကပုၤဒီးယွၤတၢ်ဘျူးတၢ်ဖိၣ်အါ, ကလၢပုၤဒီးတၢ်ကူၣ်သ့, တၢ်သ့ၣ်ညါ လၢနီၣ်ဒိဒီးသးထီဘိ, ကမ့ၢ်ပုၤလုၢ်ဒိၣ်ပုၤဒိၣ် လၢန့ၣ်ထၢအကီၢ်တက့ၢ်န့ၣ် မ့ၢ်ပတၢ်ထုကဖၣ်ဆၢဂ့ၤန့ၣ်လီၤ.





တၢ်ဒီးဟံးစုသရၢ်စါဒ့

2019.12.15 09:03

သရၢ်စါဒ့ မ့ၢ်ဘျါလိာ်တၢ်အိၣ်ဖီၣ်သရၢ် ကီၢ်ဘျး, ကတၢ်ကျိာ်ကဝီၤအပူၤန့ၣ်လီၤ. သရၢ်အံၤ ကွၢ်တၢ်အိၣ်ဖီၣ်ပုၤထီၣ် (၃၇)နံၣ် ဝံၤ ဘၣ်တၢ်ဒီးဟံးစုအီၤ ဖဲ (၁၅.၁၂.၂၀၁၉)နံၣ်, ဂီၤ(၈:၀၀) န့ၣ်ရံၣ်အဆၢကတီၢ် န့ၣ်လီၤ.


တၢ်ဒီးဟံးစုတဘျီအံၤ ပုၤဟံးလိာ်ဆၢနီၤမ့ၢ် သရၢ်ဒိၣ်ထဲဒ့ၣ်, တၢ်ဖးပျါထီၣ်ကီၢ်ကးတၢ်ကွဲးနီၣ် သရၢ်ဒိၣ်နိးအ့ၤ, ပုၤစံၣ်တံၤတဲလီၤတၢ် သရၢ်မုၢ်ဒိၣ် ဆၢဖိ ဒီးတၢ်ထုကဖၣ်မ့ၢ် သရၢ်ဒိၣ်ဟံးရၢ်

န့ၣ်လီၤ. ပုၤဒုးလိာ်ထီၣ်ကီၢ်လိာ်ဒီးဟံးစုကွၢ်မဲာ်လၢ သရၢ်ဒိၣ်ကီၢ်လံၣ် (ကီၢ်သရၢ်သမါန့ၣ်ရံၣ်), တၢ်ကတီၤဟ့ၣ်ဂံၢ်ဟ့ၣ်ဘါလၢ သရၢ်ဒိၣ်ဒီးကထၢၣ်ဖိသီ (ကီၢ်န့ၣ်ရံၣ်) န့ၣ်လီၤ. ဝံၤပုၤကတီၤဟ့ၣ်ဂံၢ်ဟ့ၣ်ဘါတၢ်အိၣ်ဖီၣ်မ့ၢ် သရၢ်ဒိၣ်မ့ၢ်က့ၣ် ဒီးဘၣ်တၢ်အးလီၤက့ၤ သရၢ်ဆုတၢ်အိၣ်ဖီၣ်အစုလၢပုၤဟံးလိာ်ဆၢနီၤန့ၣ်လီၤ. ဆိၣ်ဂ့ၤပျါတၢ်လၢ သရၢ်ဒိၣ်အသိ သရၢ်ဒိၣ်စါဒ့ န့ၣ်လီၤ.

တၢ်စံးဘျးဆၢဂ့ၤ

သးပုၤကျိာ်လဲၣ် (Bombay Burmar Christian Fellowship, Paw Kan)ပုၤထီၣ်(၇၇)နံၣ်ဖဲ(၇.၄.၂၀၂၀)နံၣ် စံးဘျးယွၤ ဒီး ဟ့ၣ်မၤဘျီ လဲၣ်ဆုညါမဲးကစံ သၢကလးဘးတီတီ န့ၣ်လီၤ.

ပစံးဘျးဒီးဆၢဂ့ၤဘၣ် တံတံၢ်သးပုၤကျိာ်လဲၣ် ဒိၣ်မးလီၤ. နကပုၤဒီးတၢ်အိၣ်ဆူၣ်အိၣ်ဆူၣ်အလၢအပုၤ လၢနီၢ်ခိဒီးသး, တၢ်တီတၢ်မုၢ်လၢ ကလၢပုၤထီၣ်ဘးဒီး နံၣ်အိၣ်ဖျါဆၢက့ၤအသိတဝီအံၤ ကဟံးစုန့ၣ်န့ၣ် ယွၤအတၢ်ဆိၣ်ဂ့ၤ, တၢ်သးခုသးမံယုာ်ဒီးဟံးဖိယိဖိ ကိးဂၤဒီးတက့ၢ်.





ကျိတကူၣ်တၢ်အိၣ်ဖိၣ်သးကိးတၢ်အိၣ်ဖိၣ်

ကျိတကူၣ်ကမ္ပၢ်တၢ်အိၣ်ဖိၣ် (၁၆၇)ဘျီတဘျီ ဘၣ်တၢ်မၤ အီၤဖဲ လါမုး (၆-၁၁)သီ, (၂၀၂၀) နံၣ်, လၢမၤကူၣ်အ့ တၢ်အိၣ်ဖိၣ်, ဘၣ်ကလုထးကဝီၤ န့ၣ်လီၤ. တၢ်တီၢ်ထူ မ့ၢ် “လၢထီၣ်ပဲၤထီၣ်လၢတၢ်ဟံးန့ၢ် ခွဲးယၢ်ဒီးမၤလၢပဲၤမူဒါ ” ဒ်ပုၤကညီ ဘျာထံၣ်ခဝၣ်ရၢၣ် တၢ်တီၢ်ထူ အသိးန့ၣ်လီၤ.

ခဝၣ်ရၢၣ်ခၢၣ်စးသရၣ်မုၢ်ဒီးကထၢၣ်လုထူ,သရၣ်မုၢ်ဒီးကထၢၣ် စ့န့ၢ်ဖီ ဒီးသရၣ်ဒိၣ်ထါရၢၣ်ညျု ဒီးသရၣ်ထူဩ (KBCUSA) သ့ၣ် တဖၣ်ပဲၤတုၤအိၣ်သကိးပုၤန့ၣ်လီၤ. ဖဲတၢ်အိးထီၣ် ဟါတၢ်ရဲၣ် တၢ်ကျဲၤ အဆၢကတီၢ် သရၣ်ဒိၣ်ယျးဒုးမူ (ခဝၣ်ရၢၣ်နံၣ်ခွဲၣ်), အ့ၣ်ယၣ်ဝတံၣ် ကိတီၢ်ဒိၣ်ကျၢၣ်ဒီး သရၣ်ဒိၣ်ထါရၢၣ်ညျု (KBCUSA) ကတီၢ် ဆၢဂ့ၤဆၢဝါ ကိၢ်ဖိကိၢ်လံၤသ့ၣ်တဖၣ် န့ၣ်လီၤ.

တနံၣ်အံၤကျိတၢ်အိၣ်ဖိၣ် လဲၤအသး ဘၣ်ဘျီဘၣ်ဒါ အိၣ်ဖိၣ်စံးကတီၢ်သကိး ဒီးဘူၣ်သကိးဘါသကိး ဘၣ်တၢ်စးထီၣ် တုၤအကတၢ် ဝံၤဝဲလၢ ကစၢ်ယျးအဘျးန့ၣ်လီၤ. အိၣ်ဒီး တၢ်သတြီၤ တၢ်လိာ်ကွဲၤဖျၢၣ်ပျီ, တၢ်သ့ၣ်ဝံၣ်သးဆၢန့ၣ်လီၤ. အိၣ်စ့ၢ်ကိးဒီး တၢ်မၤလိာ်စီဆ့ၣ်ဖျိတၢ်ကွဲး ပုၤလၢဖျိထီၣ်တဖၣ် ဘၣ်တၢ်ဟ့ၣ်လီၤက့ၤ လိာ်အုၣ်သး န့ၣ်လီၤ.

တနံၣ်အံၤ ကျိတၢ်လိာ်တၢ်အိၣ်ဖိၣ်အသိ သၢဖု လၢအမ့ၢ် ကရၢန့ၣ်, ချီပျံၣ် ဒီးကးသပီထံတၢ် တဖၣ်န့ၣ်လီၤ. တူၢ်လိာ်ဘၣ်စ့ၢ်ကိး ဘိၣ်ဘၣ်ဘါမါ ခရဲၣ်ဖိတၢ်ရူၤလိာ်ကရၢ န့ၣ်လီၤ.

သရၣ်ဒိၣ်အဲၣ်ဒု

တၢ်စံးဘျးဆူသးပုၢ်ကၢအုၣ်

လၢတၢ်သ့ၣ်နီၣ် နီၢ်သးပၢ်လၢအမ့ၢ် သရၣ်အၢမါထူသၣ် အတၢ်မၤဂ့ၤတၢ်ဖၣ်အဂီၢ် သးပုၢ်ကၢအုၣ် ဟ့ၣ်မၤဘူၣ်လဲၤဆူညါ မဲးကစံ ယၢ်ကလးဘးတီတီ န့ၣ်လီၤ.

ပစံးဘျးဘၣ် သးပုၢ်ကၢအုၣ် လၢဟ့ၣ်မၤဘူၣ်တၢ်အသိလီၤ. ပဆၢဂ့ၤဘၣ် သးပုၢ်ကၢအုၣ် ယုာ်ဒီးဟံၣ်ဖိယီဖိတဖၣ် ကပဲၤဒီး တၢ်အိၣ်ဆူၣ်အိၣ်ခွဲ, တၢ်ဂံၢ်တၢ်ဘါ, ကပူၤဖျးဒီးတၢ်ဆူးအၢဆါသီတဖၣ် တကျိန့ၣ် မ့ၢ်ပတၢ်ဆၢဂ့ၤထုကဖၣ်လီၤ.



ပကူဝှ်တၢ်ဘျီကိပျၢ်တၢ်ရဲၣ်တၢ်ကျဲၤ

၉.၂.၂၀၂၀အိၣ်ဘျးနံၤ, ဂီၤ(၁၀:၃၀) န့ၣ်ရံၣ်
 ဖဲပကူဝှ်တၢ်ဘျီကိပျၢ်, အိၣ်ဒီး တၢ်ဘျီကိ တၢ်ပျၢ်
 ကိတၢ်ရဲၣ်တၢ်ကျဲၤ(၄၀)ဘျီတဘျီန့ၣ်လီၤ.တၢ်တီၢ် ထူမ့ၢ်
 “ဒိၣ်ထီၣ်လၢတၢ်စံးဘျးယွၤလၢကျဲၤကိးကပၤ” န့ၣ်လီၤ.

တၢ်ဒုသိၣ်ထီၣ်ခါ ကမုၢ်တဖၣ်ဆၢထၢၣ်ဒီး
 တၢ်ဘျီကိဖိတဖၣ် ဟဲထီၣ်ဟံးန့ၢ်အလီၤလီၤ. တၢ်ဘျီကိ
 ဖိခဲလၢာ်အိၣ်ဝဲ (၆၆) ဂၤလီၤ. ပုၤဟၤလီၤဆ့ၣ်နီၤ မ့ၢ်ဝဲ
 သရၣ်မုၢ်ဒီးကထၢၣ်အဲၣ်ဝါမၤနၤလီၤ. အိးထီၣ်
 တၢ်ဘျီကိတဘျီအံၤလၢ ဖိမုၢ် နီၤဖဲရံၣ်ထူ အတၢ်ထုကဖၣ်
 ဝံၤန့ၢ်ဟူဘၣ် တၢ်အိၣ်ဖိၣ်ခွါယၢၣ်လီၤ. သးဝံၣ်သကိး
 တၢ်သးဝံၣ်သီ (၅၁၀) ကိးဖိသၣ်ဆူခရၢ်အအိၣ်,
 တၢ်ထုကဖၣ်အလၢပုၤလၢသရၣ်မုၢ်စ့ဘျီဖိ (ခဝုရှၢၣ်
 ဝဲၤလီၤ) ဒီးန့ၢ်ဟူဘၣ်ကီၢ် လံာ်စီဆ့ၣ်ကိးခွါယၢၣ်လီၤ.

တၢ်ဖးခိဆၢလံာ်စီဆ့ၣ်လၢသရၣ်မုၢ်ဖိလူလုၣ်, လုၢ်ထီၣ်
 တၢ်မၤဘျီကိပျၢ် ဖိမုၢ်နီၤဘျီဝါကဖိထူလီၤ. န့ၢ်ဟူဘၣ်
 တၢ်သးဝံၣ်လၢ တၢ်ဘျီကိသရၣ်မုၢ်တဖၣ်အခါ အိၣ်ဒီး
 တၢ်ထၢဖိၣ်လီၤ. တၢ်ကစီၣ်ကီၢ် ပဒိၣ်ခွါလါ ဖးထီၣ်
 လံာ်စီဆ့ၣ်လီၤ. ပုၤစံၣ်တဲၤတဲၤလီၤတၢ်မ့ၢ် သရၣ်မုၢ်
 လါစ့ဝါ (ခဝုရှၢၣ်ဝဲၤလီၤ)ဝံၤဒီး န့ၢ်ဟူဘၣ် တၢ်သးဝံၣ်လၢ
 တၢ်ဘျီကိဖိတဖၣ်လီၤ. ပုၤကတီၢ်စံးဘျးတၢ်လၢဖိမုၢ်
 နီၤမုၢ်ရယၢၣ်, ဝံၤန့ၢ်ဟူဘၣ် တၢ်သးဝံၣ်လၢတၢ်ဘျီကိ
 တဖၣ်လီၤ. ပုၤဟ့ၣ်လီၤ လံာ်အုၣ်သး မ့ၢ်တၢ်ဘျီကိခိၣ်
 သရၣ်မုၢ်အဲၣ်ဂ့ၤဖိ ဝံၤ အိၣ်စ့ၢ်ကိးဒီး တၢ်ဟ့ၣ်လၢကပီၤ
 တဖၣ်လီၤ. သးဝံၣ်ပျၢ်တၢ်လၢ “ဒိဒၢလွဲလၢမူခိၣ်”
 ဝံၤဒီးသရၣ်ဒိၣ်ပနၤဒိၣ် ဆိၣ်ဂ့ၤပျၢ်တၢ်လီၤ.

နီၢ်တဝါခုၣ်ဖိ



သရော်ဒိန်ကာမူ

သရော်ဒိန်ကာမူ မှာသရော်အံ့ဒိန်ဝါဒီး သရော်မုန်နီနီမူး အဖိခွဲထဲတကဇီ၊ ဒီးအိန်ဖျိုင်ထီၣ်ဖဲ (၁၉၄၂)နံၣ် လါယူလံ(၂၀)သိ၊ လာကီၣ်ချာၣ်လွံၣ်ထူၣ်၊ တီၣ်စလဲၣ်ဖျိုင်သဝီ န့ၣ်လီၤ။

သရော်ဒိန်အံၤ၊ ဖျီထီၣ်တီၤထီၣ်ကိၣ်ဝံၤ မပဒိန်တံၢ်မာ ဖဲ (IDC) စဲးမူး(၂)ကိတီၢ်ဝဲၤကျိၤ၊ သမဲ၊ လဲၣ်ဝဲၣ်ဆၣ်၊ နိ ဝဲၣ်ဒီးဒိန် Admin officer တကအသိးန့ၣ်လီၤ။ ဖဲ(၁၉၆၀)နံၣ် နိၣ်ဝဲၣ်ဘၣ် (၄)သိန့ၣ် ဒီးတုၣ်ဒီးဖျီအသးဒီး သရော်မုန်ဒီရသံၣ်စ့ၣ်အူ (ပဒိန်တီၤထီၣ်ကိ သရော်မုန်) ဝံၤလီၤခဲ ဒီးန့ၣ်ဘၣ်ဖိခွဲတကဒီး ဖိမုန်ခဲၣ်န့ၣ်လီၤ။

ဖဲအဝဲမပဒိန်တံၢ်မာကတီၢ်(၁၉၈၀)နံၣ်န့ၣ် မလိတံၢ်လာ လံၢ်စီဆံၣ်ကိ (ပဘယဖ) ဒီးဖျီထီၣ် Diploma Theology န့ၣ်လီၤ။

သရော်ဒိန်အံၤ မသကိးတံၢ်ဒီး ဇံးမနုၤအုလးကညီဝဲၣ်မုာ် တံၢ်အိန်ဖျိုင် ဖဲ(၁၉၉၀)နံၣ် ဒ်တံၢ်အိန်ဖျိုင်သးပုၤတကအသိး၊ ဟိသရော်ဒိန်အိန်ဒုၢ် ဒီးသရော်ဒိန်သိမိနီၣ်စၢ်အခံ ဆူတံၢ်သးခုကစီၣ်ပျီ ဖဲအုၣ်ဒိန်ဒီး ဒ်စ့ဘၣ်အဆာကတီၢ်န့ၣ်လီၤ။ အဝဲကတီၢ်ပယီၤကျိၣ်သ့ စံၣ်တံၢ်တဲလီၤတံၢ်လာကညီကျိၣ်သ့၊ လာဝဲၣ်မုာ်တံၢ်အိန်ဖျိုင်အပူၤ ကျဲးစား

ဝဲအယိ ဖဲ(၁၉၉၈)နံၣ် လါဒိန်စ့ဘၣ် ဝဲၣ်မုာ်တံၢ်အိန်ဖျိုင်ယူဘလံၤ အဆာ ကတီၢ် ပယီၤဖိဒီးကိၤလၤသ့ဖိတဖၣ် ကဲထီၣ်အပျီအဘီၣ်အါဂၤ န့ၣ်လီၤ။

အိန်ဘုးလာပဒိန်တံၢ်ဖိးတံၢ်မာဝံၤ ဝဲၣ်မုာ်တံၢ်အိန်ဖျိုင်အိန်ဒီး တံၢ်သးတံၢ်ကျဲၤလၤကတီၢ်ထီၣ်အိၤ ဒ်တံၢ်အိန်ဖျိုင်သရော်စၢၤတက အသိးန့ၣ်လီၤ။ ဘၣ်ဆၣ် မုာ်လာကီၣ်ချာၣ်လွံၣ်ထူၣ်န့ၣ်ဝဲၣ် အတံၢ်မာအဝီ ပုၤထီၣ်အယိ၊ ကီၣ်ချာၣ်လွံၣ်ထူၣ်လိၣ်ဘၣ်အိၤ ဒီးက့ၤမသကိး တံၢ်ဒီး ကီၣ်ချာၣ်လွံၣ်ထူၣ် ဒ်န့ၣ်ဝဲၣ်အသိး သာနံၣ်သၢဝီ၊ (၉)နံၣ်န့ၣ်လီၤ။ ဒီးဘၣ် တံၢ်ဟ်စ့အိၤ လာဖးဒိန်ပျီကဝီၤ၊ ပဟံၣ်လူၤတံၢ်အိန်ဖျိုင်န့ၣ်လီၤ။ ဒ်ကီၣ် န့ၣ်ဝဲၣ်အသိး ဒုးအိန်ထီၣ်ဝဲၣ်ဒီးတံၢ်နီၤ၊ အိန်ဒီးတံၢ်ပိးတံၢ်လီ လံၢ်လံၢ် လီၤတံၢ်ဒီးမၤန့ၣ်ဝဲ ဝဲၣ်ဒီးအကီၣ်ကွဲၤဒီးန့ၣ်လီၤ။ မာတံၢ်ဒ်ကီၣ်န့ၣ်ဝဲၣ် အဝီပုၤထီၣ်ဝဲၣ် ဟဲက့ၤမသကိးတံၢ်ဒီး ဇံးမနုၤအုလးကညီဘျာထံၣ်မုာ် တံၢ်အိန်ဖျိုင် ဒီးဖဲ(၂၄.၇.၂၀၁၁)န့ၣ် တံၢ်ဟ်ထီၣ်အိၤဒ်တံၢ်အိန်ဖျိုင် သရော်တကအသိးန့ၣ်လီၤ။

အဝဲမသကိးတံၢ်ဒီး သရော်ဒိန်သိမိနီၣ်စၢ်၊ သရော်ဒိန် ဒီးကထာၣ်မာ်တုၣ်ညး၊ သရော်ဒိန်လၤဘၣ်၊ သရော်မုန်ဒီးကထာၣ် ခုၣ်သိထု၊ ဒီးသရော်ဒိန်ဒီးကထာၣ်သိမိခဲးဘး န့ၣ်လီၤ။ စးထီၣ်လာ (၂၀၀၉)နံၣ် တုၤလၤယုၤကိးက့ၤအီၤတစု အဝဲမယုၤအတံၢ်ဒ် ဇံးမနုၤအုလး ဝဲၣ်မုာ်ကညီဘျာထံၣ်တံၢ်အိန်ဖျိုင်၊ တံၢ်အိန်ဖျိုင်သရော်တက အသိးန့ၣ်လီၤ။ အဝဲမုာ်စ့ၢ်ကိး ပုၤကညီဘျာထံၣ်ခဝဲၣ်ရၢၣ် ထုးထီၣ်ရၢၣ်လီၤ လံၢ်လံၢ်ဝဲၣ်ကျိၤ ပုၤဟာလီၢ်ဆၣ်နီၤတကန့ၣ်လီၤ။ အဝဲမသကိးတံၢ်ဒီး တံၢ်သးခုကစီၣ်ပျီ၊ မသကိးတံၢ်ဒီးပုၤကညီဘျာထံၣ်ခဝဲၣ်ရၢၣ်၊ ကီၣ်တကူၣ် ဝဲၣ်ခိၣ်ကဝီၤဒ်အလီၢ်အိန်အသိးန့ၣ်လီၤ။ ပုၤအါဂၤ သ့ၣ်ညါဒီးအံ့ဘၣ် အိၤဒ်သရော်ဒိန်လၤသးခုသ့ထီၣ်တိ၊ သးအိန်မာစၢၤပုၤဂၤ၊ ဒီးဖဲလဲၤ တံၢ်စိၣ်ယုၤကသံၣ်ကူၣ်မိၤပျီတံၢ်၊ တံၢ်ယုၤဆုတဖၣ်န့ၣ်လီၤ။ တံၢ်ကတီၢ် လာကတီၢ်ညါန့ၣ်ဝဲၣ်လၤပယီၤကျိၣ်န့ၣ်မုာ် “ပျီၣ်ပျီၣ်ရွၣ်ရွၣ်” န့ၣ်လီၤ။ ဖဲအသးအိန် နွံဆံဘျၣ်န့ၣ် ဒီးန့ၣ်ဘၣ်ဝဲ ဆံၣ်ဆၢ ဒီးသုၣ်တံၢ်ဆါန့ၣ်လီၤ။ ဖဲ(၂၀၂၀) လါဖူးတြုၤအါရံၤ န့ၣ် တံၢ်တမုာ်အီၤဘၣ်ဆၣ် လဲၤဝဲဆူ ကီၣ်တီၢ်အူဘဲမိၤပုၤ၊ ပုၣ်လုၣ်ဝဲၣ်တံၢ်အိန်ဖျိုင် ဒီးလဲၤဒုးကဲထီၣ် တုၣ်ဝဲတံၢ်ကွၢ်ပုၤဆါဒီး တဘျီယီအိန်ဒီးတံၢ်စံးဘျးစံးဖျိုင်န့ၣ်လီၤ။

တံၢ်ရဲၤတံၢ်ကျဲၤဝဲၣ်မုာ်တံၢ်အိန်ဖျိုင်သရော်တကူၣ်၊ လဲၤဒုးန့ၣ် အသးန့ၣ်ပုၤထီၣ်န့ၣ်လၢဒီးန့ၣ်ဘၣ်ဝဲ သုၣ်ခဲစၢ်တံၢ်ဆါန့ၣ်လီၤ။ ဖဲအိန် တဆူၣ်အဆာကတီၢ်ဒ်လဲၣ်အိန်ဒီးတံၢ်မုာ်လံၢ်တံၢ်တီၢ်ဟ် လၢတံၢ် အိန်ဖျိုင်အတံၢ်ဒိန်ထီၣ်အကီၣ်လီၤ။ ဘၣ်ဆၣ် ဖဲ(၂၀၂၀)နံၣ် လါမာ်ရး (၂၀)သိန့ၣ် န့ၣ်ဟုၤဟ် လၢမုာ်ခိၣ်အတံၢ်ကိးက့ၤအီၤန့ၣ်လီၤ။ ယုၤဟ်မုာ်အီၤ (၇၈)နံၣ် န့ၣ်လီၤ။ ဟ်တုၣ်ကွၢ်ဖိသၢဂၤ ဒီးလဲၤလွံၣ်ဂၤန့ၣ်လီၤ။

တၢ်ဒုးသ့ၣ်ညါဆူ ပုၤကညီၣ်ဘျၢထံၣ်ခဝဲၣ်တၢ်အိၣ်ဖီၣ်သ့ၣ်တဖၣ်

ဖဲပုၤကညီၣ်ဘျၢထံၣ်ခဝဲၣ်တၢ်အိၣ်ဖီၣ်သ့ၣ်တဖၣ်, အတၢ်အိၣ်ဖီၣ်လီၤဆီ လၢဘၣ်တၢ်သးကျဲၤမၤအီၤ ဖဲ(၁၂.၅.၂၀၂၀)န့ၣ်, လၢ Online, Zoom Meeting အဆၢကတီၢ်ကမံးတၢ်ဖိခဲလၢက ဘၣ်သ့ၣ်ဘၣ်သး လၢပကဒုးသ့ၣ်ညါ, ဘိးဘၣ်ရၤလီၤ တၢ်ဂ့ၢ်တၢ်ကျိၤ လၢကဟဲၣ်တၢ်န့ၣ် ပုၤကညီၣ်ဘျၢထံၣ်ခဝဲၣ်တၢ်အိၣ်ဖီၣ်ဖိလံၤတဖၣ် အတၢ်ယုတၢ်ဖိးဒီး အတၢ်မ့ၢ်တၢ် ဒ်သိးကဟဲၣ်တၢ်ဖျါထီၣ် ယုၤအလၢကပီၤ အဂီၢ်န့ၣ်လီၤ.

မ့ၢ်မဆါတန့ၣ်ဒီဖျါ ဟီၣ်ခိၣ်ဒီဖျါဘၣ်ကွၢ်ဆၢၣ်မံၣ်ဒီး တၢ်ဆူးအၢဆါသီ COVID - 19 ဆၢကတီၢ်ယီ တၢ်လၢ ပတဆိကမိၣ် ဒီး ပတထံၣ်ကွၢ်စိဘၣ်တဖၣ် ဟဲကဲထီၣ်တၢ်တၢ်အိၣ်ဖီၣ် လၢပုၤကညီၣ်ဘျၢထံၣ်ခဝဲၣ်တၢ်အိၣ်ဖီၣ်ဖိလံၤတဖၣ် အတၢ်အိၣ်ထီၣ် လၢနီၣ်ခိၣ်ဒီးနီၣ်သးအဂီၢ် န့ၣ်လီၤ. လၢအကျါ တၢ်မၤထွဲကစၢ်ခရံၣ် အတၢ်မၤလိာ်လၢအဘၣ်ယးဒီး တၢ်အိၣ်ကိၣ်အိၣ်စပံးထံလုၢ်လၢ, ဒ်ပစံးတၢ်အသိး တၢ်အိၣ်ဘျၢသ့ၣ်နီၣ်စိဆူ အကျါအဂီၢ်လၢ Online အံၤ မ့ၢ်တၢ်ဂ့ၢ်တၢ်မံၤလၢကဲထီၣ်တၢ်ထံၣ် တလီၤပလီၢ်လၢ ပုၤကညီၣ်ဘျၢထံၣ်ခဝဲၣ်တၢ်အိၣ်ဖီၣ်သ့ၣ်တဖၣ်အကျါအယီ အလီၤအိၣ်လၢပကဟဲၣ်သ့ၣ်ဟဲၣ်သး ဒ်သိးအသုတကဲထီၣ် တၢ်ဖုၣ်ထံၣ်ဖုၣ်ထီၣ် ဒီးကမ့ၢ် တၢ်ဟဲၣ်တၢ်ဖျါထီၣ် တၢ်တမံၤယီ ဒ်ပမိၢ်ပာ်ဖဲတဖၣ် မူထွဲအတၢ်စူၢ်တၢ်န့ၣ် လၢအသ့ၣ်လီၤအသး ဒ်လံာ်စိဆူပူၤန့ၣ် မ့ၢ်တၢ်အကျါဒိၣ် လၢပဂီၢ်န့ၣ်လီၤ.

ဘၣ်ထွဲဒီးတၢ်အိၣ်ဖီၣ်အလုၢ်လၢစိဆူအကျါတမံၤ လၢအမ့ၢ် တၢ်အိၣ်ကိၣ်အိၣ်စပံးထံလုၢ်လၢ Online အတၢ်ရဲၣ်တၢ်ကျဲၤန့ၣ် ပဝဲပုၤကညီၣ်ဘျၢထံၣ်ခဝဲၣ်တၢ်အိၣ်ဖီၣ် ပတမၤအီၤဘၣ်, ဒီးအဂ့ၢ်အသးတဖၣ် မ့ၢ်ဒ်လံာ်အသိးန့ၣ်လီၤ.

- ၁. ဘျၢလုၢ်လၢစိဆူအံၤ မ့ၢ်တၢ်ပနီၣ်တမံၤ လၢကစၢ်ခရံၣ်မၤလိာ်အပျါအဘိၣ် လၢကသ့ၣ်နီၣ်ထီၣ်အဝဲအတၢ်အိၣ်မူ, အတၢ်ဖဲးတၢ်မၤ, အတၢ်ဒီးသံသးလၢသ့ၣ်ဖျၢၣ်ထူၣ်စ့ညါလီၤ လၢတၢ်ပျါတၢ်ဒဲးဘးအဂီၢ်အယီ, တမ့ၢ်တၢ်အိၣ်ဖီၣ် ဒုးအိၣ်ထီၣ်လုၢ်လၢအံၤဘၣ်.
- ၂. ဘျၢလုၢ်လၢစိဆူအံၤ ဘၣ်တၢ်မၤထွဲအီၤလၢတၢ်ပးကဲအပူၤ လၢအအိၣ်ဒီးတၢ်သမံသမိးလီၤသးအယီ တၢ်လီၢ်တၢ်ကျဲ ဒ်အမ့ၢ် တၢ်အိၣ်ဖီၣ်သရိၣ်ပူၤ, ဒီးလီၤဆီတဖျၢၣ်ဖျၢၣ် လၢတၢ်ဘျၢသကိးဘါသကိးတၢ်အလီၢ်, ဒီဖျါ သရၣ်ဒိၣ်/ သရၣ်မုၢ်ဒိၣ်, လၢတၢ်ဟဲၣ်စိဆူတၢ်အီၤ ဒီး ဟ့ၣ်မူဟ့ၣ်ဒါလီၤဆီအီၤ အတၢ်ဟ့ၣ်ဘျၢသ့ၣ်နီၣ် တၢ်ရဲၣ်တၢ်ကျဲၤန့ၣ်လီၤ.
- ၃. ဘျၢလုၢ်လၢစိဆူအံၤ ဘၣ်တၢ်မၤထွဲအီၤ ဒ်တၢ်ဟဲၣ်ဖီၣ်ထီၣ်သး, တၢ်ရူၤလိာ်သးသကိးသကိး လၢတၢ်ဆိၣ်ဂ့ၢ်အလီၤဒီ ဒီးကိၣ်တဖျၢၣ်ယီ အယီ မဲပသုတကဲဟံးန့ၣ်ဘၣ် ပကိၣ်, ပစပံးထံၣ်ဒ်ပဝဲ လၢဘျၢသ့ၣ်နီၣ်လုၢ်လၢစိဆူအံၤတဂ့ၢ် အဂီၢ် န့ၣ်လီၤ.
- ၄. ဒ်ပဝဲပုၤကညီၣ်ဘျၢထံၣ်ခဝဲၣ်တၢ်အိၣ်ဖီၣ် တၢ်စူၢ်တၢ်န့ၣ်ဒီးတၢ်မူထွဲမၤထွဲ ဒီးတၢ်အိၣ်ဖီၣ်အလံာ်န့ၣ်ကျဲပူၤစ့ၢ်ကိး တၢ်န့ၣ်ကျဲ တအိၣ်ဝဲဘၣ်.

ပစံးဘျးဘၣ် ပပုၤကညီၣ်ဘျၢထံၣ်ခဝဲၣ်တၢ်အိၣ်ဖီၣ်ဖိလံၤသ့ၣ်တဖၣ် လၢအသးတီၤဒီးကစၢ်ခရံၣ်အတၢ်မၤလိာ်တမံၤအံၤ ဒီးသးအိၣ်မၤလၢထီၣ်ပုၤထီၣ် ဒ်တၢ်အိၣ်ဖီၣ်ဖိလံၤသ့ၣ်တဖၣ် ကဘၣ်မူထွဲမၤထွဲအဂီၢ်အယီန့ၣ်လီၤ. ထဲတမံၤဇီၤ, လၢဆၢကတီၢ်ကိၣ်ခဲ ဒ်သိးအံၤ ပကဟဲၣ်ထီၣ်သး လၢတၢ်ဘျၢသကိးဘါသကိး အဂီၢ် တသ့ဒီးဘၣ်အယီ ဒ်ပမ့ၢ်ပုၤကညီၣ်ဘျၢထံၣ်ခဝဲၣ်တၢ်အိၣ်ဖီၣ်ဖိလံၤ လၢအမူထွဲမၤထွဲတၢ်အိၣ်ဖီၣ် အလုၢ်လၢစိဆူအံၤ အသုတကဲထီၣ် တၢ်ဒုၣ်ဒိၣ်စံးအၢ, တၢ်ဖုၣ်ထံၣ်ဖုၣ်ထီၣ်တဂ့ၢ်အဂီၢ် မဲပကဟဲၣ်သကိး ခရံၣ်တၢ်အိၣ်ဖီၣ်လၢပျၢၤ, ပမိၢ်ပာ်ဖဲအတၢ်စူၢ်တၢ်န့ၣ် ဒီးအတၢ်မူထွဲမၤထွဲတမံၤအံၤ ဒီးဟဲၣ်တၢ်ဖျါထီၣ်သကိး ပတၢ်မ့ၢ်တၢ်ယုယု ဒ်ပုၤကညီၣ်ဘျၢထံၣ်ခဝဲၣ်တၢ်အိၣ်ဖီၣ်ဖိလံၤအသိးန့ၣ်တက့ၢ်.

ဒ်စီၤပီလူးစံးဝဲအသိး, “သုတနးစိာ်ဝဲၤပီၤသး လၢတၢ်သိၣ်တၢ်သိၣ်လီၤဆီ အကလုာ်ကလုာ်တဂ့ၢ်, အဂ့ၢ်ဒ်အံၤ, ဂ့ၢ်လၢ ပသ့ၣ်ဂၢ်သးကျဲၤ လၢတၢ်ဘျးတၢ်ဖီၣ်အပူၤ, ဒီးတမ့ၢ်ဘၣ်လၢတၢ်အိၣ်တဖၣ်, လၢပုၤလဲၤလၢအပူၤ, တန့ၢ်ဘၣ်တၢ်ဘျးဘၣ် န့ၣ်ဘၣ်.” အသိးတက့ၢ်. (ဇူၤတြီၤ ၁၃း၉)

န့ၣ်ရွဲၣ်
ပုၤကညီၣ်ဘျၢထံၣ်ခဝဲၣ်တၢ်အိၣ်ဖီၣ်